

ဒီကလုာ်ကသံာ်ဒီသဒါတၢ်ရဲၣ်လီၤကျဲၤလီၤ (ဖိသၢ်ကတီၢ်)

သးနီၣ်	တၢ်ဆူးတၢ်ဆါတဖၣ်
တၢ်အိၣ်ဖျၢၣ်ထီၣ်	သုၣ်ညးတၢ်ဆါအကလုာ်ဘၣ် (ညီၣ်တၢ်ဆဲးန့ၢ်အီၤလၢတၢ်ဆါဟံၣ်)
2 လါ (တၢ်ဆဲးန့ၢ်အီၤဖဲ သးနီၣ် 6လါန့ၣ် သုၣ်လၢ)	- ကိၣ်ယုၤဘိညးတၢ်ဆါ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, တၢ်ကူးဖးထီ, သုၣ်ညးတၢ်ဆါအကလုာ်ဘၣ်, ဖိၣ်လံာ်ယိာ်, ဟ့ၣ်မိၣ်ဖူလံးအ့ၣ်ဖူလူအီးစၢ်အကလုာ်ဘၣ် (Hib) - ရီထၣ်ဘဲရဲး - န့ၣ်မိၣ်ခီးခၢ်တၢ်ဆါ
4 လါ	- ကိၣ်ယုၤဘိညးတၢ်ဆါ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, တၢ်ကူးဖးထီ, သုၣ်ညးတၢ်ဆါအကလုာ်ဘၣ်, ဖိၣ်လံာ်ယိာ်, ဟ့ၣ်မိၣ်ဖူလံးအ့ၣ်ဖူလူအီးစၢ်အကလုာ်ဘၣ် (Hib) - ရီထၣ်ဘဲရဲး - န့ၣ်မိၣ်ခီးခၢ်တၢ်ဆါ
6 လါ	ကိၣ်ယုၤဘိညးတၢ်ဆါ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, တၢ်ကူးဖးထီ, သုၣ်ညးတၢ်ဆါအကလုာ်ဘၣ်, ဖိၣ်လံာ်ယိာ်, ဟ့ၣ်မိၣ်ဖူလံးအ့ၣ်ဖူလူအီးစၢ်အကလုာ်ဘၣ် (Hib)
6လါတုၤလၢ 5နီၣ်အဖီလၢ	တီးကွၢ်တၢ်ဆါ (တနီၣ်တဘျီ)
12 လါ	- ခိၣ်န့ၣ်သလီၤညးတၢ်ဆါ ACWY - သမိၣ်ဖိ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, ရူၣ်ဘဲလၢာ် - န့ၣ်မိၣ်ခီးခၢ်တၢ်ဆါ
18 လါ	- ဟ့ၣ်မိၣ်ဖူလံးအ့ၣ်ဖူလူအီးစၢ်အကလုာ်ဘၣ် (Hib) - သမိၣ်ဖိ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, ရူၣ်ဘဲလၢာ်, တၢ်ထီၣ်ထါ - ကိၣ်ယုၤဘိညးတၢ်ဆါ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, တၢ်ကူးဖးထီ
4 နီၣ်	ကိၣ်ယုၤဘိညးတၢ်ဆါ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, တၢ်ကူးဖးထီ, ဖိၣ်လံာ်ယိာ်

ဖိသၢ်လၢအိၣ်ဒီးတၢ်ဆါနီၣ်နီၣ်တဖၣ်ကြးကၢကီၢ်အါထီၣ်ဒီးကသံာ်ဒီသဒါကလီၤလၢအဒ်သီးဒီးန့ၣ်မိၣ်ခီးခၢ်ဒီးမဲနဲကိၣ်ခီး ခၢ်တဖၣ်န့ၣ်လီၤ. ကတီၢ်တၢ်ဒီးပှၤအဆဲးန့ၢ်န့ၢ်ကသံာ်ဒီသဒါလၢကသုၣ်ညါဘၣ် မ့ၢ်န့ၣ်ဖိလိာ်အါထီၣ်ကသံာ်ဒီသဒါတဖၣ်န့ၣ်တက့ၢ်. တၢ်ဂ့ၢ်တၢ်ကျိၤခဲလၢာ်အဘၣ်တုၤလၢလါစဲးထုဘၢၣ်2025နီၣ်လီၤ.

အိၣ်ဒီးတၢ်သံကွၢ်တဖၣ်ခါ.

- လဲၤဆူ health.gov.au/childhoodimmunisation
- သ့ၣ်ဆၢဖးကတီၢ်ဒီးပှၤအဆဲးန့ၢ်န့ၢ်ကသံာ်ဒီသဒါန့ၣ်တက့ၢ်.